



ကျိပ်စုတပ်ဆိုင်ထွဲမေးစာအတတ်ပတ်ထိန် လာတပ်ပင်ခုသျှင်အိ

ယနပ်ပင်လာ တပ်ဂုတ်ကျိပ်လူ အဘတ်တပ်ဆိုင်အိ ဘတ်ဃးဒီး တန့်အတိပူယစုဟဲနပ်, ဟံင်ဖိယိဖိနိင်ဂံ ဒီး တပ်စုလိင်ခိင်အံ ဒီးသနုထိုင်သးလာ တပ်ပင်ဂပ်ပင်ကျူ ဒီဖျိ Spectrum Health နှင်လီ။
 ယနပ်ပင်စုကီးလာ တပ်ဂုတ်ကျိပ်လူ တပ်ဆိုင်အိအံ တပ်မုဆိတ်အိလူ အမုတ်ဂုတ်ကျိပ်လူ အကမုဒီး, တပ်အံကကဲထိုင် တပ်သမာကွပ်တပ်ပတ်ထိန်အံ ဒီး တပ်ဟုင်ကျိပ်စုလူ အိင်တုတ်အံ ကမုကု ယမူယဒါနှင်လီ။

နမုအိင်ဒီးတပ်သံကွပ် မုတမု လိင်ဘတ်တပ်မေးစာလူ တပ်ကမုပုထိုင် လိင်ပတ်ထိန်အံဒီး, ဝံသးစုဆဲးကျိပ်ပူ ဒီဖျိ လိင်ဖိနိင်ဂံ 844-838-3115 မုတမု အံမုလ် financialcounseling@spectrumhealth.org တကု။

တပ်နီဖး တာ - ပုဆိတ်အဂုတ်အကျိပ် (ဝံသးစုကွဲးလီ)							
စရိနိင်ဂံ		တပ်ဟုင်မေးစာ မုနံမုနံ(တဖင်)			ပုဂုတ်ဂိတ်ဘိတ်တပ်ဘာ နိင်ဂံ (Social Security Number)		
မံ (ခိင်ထံး, လီစာ, ခပ်သး)				အိင်ဖျင်မုနံ			
အိင်ဆိးလိ		ုဂ်		ကိတ်စဲင်		လိင်ကစီနိင်ဂံ	
ဟံင်လိတဲစိ ()		လိတဲစိစိင်စု ()		လိတဲစိအဂု ()		ထံကိတ်	
ဆိဟံင်ဆိယိပတိတ် <input type="checkbox"/> သဘူ <input type="checkbox"/> ဆိဟံင်ဆိယိ <input type="checkbox"/> လီဖး <input type="checkbox"/> အဂု		မုနကဲပုအိင်ဆိးလာ ကိတ်အမဲရကပူတဂုလူ အိင်ဒီးလိင်တိလိင်မိခါ. <input type="checkbox"/> အိင် <input type="checkbox"/> တအိင်			မုနအိင်ဒီး ဆူင်ချတပ်အုင်ကိတ် မုတမု တပ်ဟုင်အဘူးအလဲအဂုတခါလိင်ဖဲနမုတပ်အကတိတ်ခါ. <input type="checkbox"/> အိင် <input type="checkbox"/> တအိင်		
မုနဆူထိုင် တပ်ဟုင်တပ်ခိတ်သွဲ အလိင်တကွိတ်ခါ. <input type="checkbox"/> ဆူထိုင် <input type="checkbox"/> တဆူထိုင် မုနတဆူထိုင်ဘတ်ဒီး, ဘတ်မနုအယိလဲင်.		ဂံခိင်ထံးအပူဆိုးထိုင်တပ်ဖိနု မုမတုတဂုလဲင်. <input type="checkbox"/> နိင်ကစိ <input type="checkbox"/> မါဝါ <input type="checkbox"/> အဂု - _____			မုပုအိင်ဆိးလာဟံင်တဂုလူ ဒီးနုဘတ် ပခိင်အတပ်ဆိုင်ထွဲမေးစာခါ. <input type="checkbox"/> ကျိပ်စု <input type="checkbox"/> တပ်အိင် <input type="checkbox"/> အဂု- _____		
တပ်နီဖး ခံ - ဟံင်ဖိယိဖိအဂုတ်အကျိပ် (ကွဲးရဲင်လီ ပုအိင်ဆိးလာနဟံင် ကိတ်ဂုတကု)							
ဟံင်ဖိယိဖိအမံ	အိင်ဖျင်မုနံ	အတပ်ဘတ်ထွဲ လိင်သးဒီးပုဆိ	မုပုအဝဲအံဘတ် တပ်ကွဲးလီအမံ လာကိတ်စာဖိုင် တပ်ဟုင်တပ်ခိတ်သွဲအလိင်တကွိတ်ဒိ အပူခါ.	ဟံင်ဖိယိဖိအမံ	အိင်ဖျင်မုနံ	အတပ်ဘတ်ထွဲ လိင်သးဒီးပုဆိ	မုပုအဝဲအံဘတ် တပ်ကွဲးလီအမံ လာကိတ်စာဖိုင် တပ်ဟုင်တပ်ခိတ်သွဲအလိင်တကွိတ်ဒိ အပူခါ.
1.			<input type="checkbox"/> မု <input type="checkbox"/> တမု	4.			<input type="checkbox"/> မု <input type="checkbox"/> တမု
2.			<input type="checkbox"/> မု <input type="checkbox"/> တမု	5.			<input type="checkbox"/> မု <input type="checkbox"/> တမု
3.			<input type="checkbox"/> မု <input type="checkbox"/> တမု	6.			<input type="checkbox"/> မု <input type="checkbox"/> တမု
လာဟံင်ဖိယိဖိအဂုတဖင်အဂိတ် တပ်ဆူထိုင်အိလူ လိင်ကဘူးအဂုသွဲလီ.							
တပ်နီဖး သာ - တပ်လိင်ဘူင်လိင်စုတဖင် (ကွဲးရဲင်လီ တလိဘတ်တလိ တပ်လိင်ဘူင်လိင်စုတလူ ဟံင်ဖိယိဖိခဲလိင်အဂိတ်တကု) တပ်နီဖးအဝဲအံနု တပ်တလိင်ဘတ်အိ လာ NHSC							

မုတမုာ် MSLRP ကသံဉ်ဒားတဖဉ်အဂီၢ်ဘဉ်			
တၢ်ဟ့ၣ်ဟံၣ်လဲ	တၢ်ဟ့ၣ်သိလ့ၣ်အဘူးအလဲ	တၢ်မၤကိၢ်ဟံၣ်	လီၤတဲစိ
တၢ်စုလီၢ်ခိၣ်ခိၣ်အခိအသ့တဖဉ် (နံၣ်)	သိလ့ၣ်တၢ်အုၣ်ကီၤ	လီၤမ့ၣ်အူ	တၢ်ပှၤတၢ်အိၣ်တၢ်အိၤတဖဉ်
တၢ်ဒီးလဲဟံၣ်/ တၢ်ဒီးလဲဟီၣ်ခိၣ်	သိလ့ၣ်အသိ(သိလ့ၣ်)	လီၤတဲစိ	တၢ်မၤလိ
ဟံၣ်/တၢ်ဒီးလဲအတၢ်အုၣ်ကီၤ	ဖိသၣ်တၢ်ကွၢ်ထွဲ/ဖိသၣ်တၢ်ဆိၣ်ထွဲမၤစၢၤ	ထံ/ဟီၣ်လၢထံဘီၣ်ကျိၤ/တၢ်ထၢဖျိၣ်တၢ်တပိၣ်	အဂၤ - _____
ဆၢၣ်ချတၢ်အုၣ်ကီၤ/တၢ်လၢၣ်ဘျၢၣ်လၢၣ်စၢၤတဖဉ်	သးသမ့တၢ်အုၣ်ကီၤ	ကွဲးဟူဖျါကျိၤ/Dishကွဲးဟူဖျါကျိၤ/အ့ထၢၣ်နဲး	အဂၤ - _____

တၢ်နီၤဖး လွဲၢ် - စုဟဲန့ၣ် (ကွဲးရဲၣ်လီၤ စုဟဲန့ၣ်လၢ ဟံၣ်ဖိဃီဖိကိးဂၤအဂီၢ်တက့ၢ်)					
စုဟဲန့ၣ်ဂံၢ်ထံး	ဟံၣ်ဖိဃီဖိမတၢ်တဖဉ် ဒီးန့ၢ်ဘဉ် စုဟဲန့ၣ်အံၤလဲၣ်.	ကတီၢ်ခဲအံၤ တလၢဘဉ်တလၢ စုဟဲန့ၣ် အတၢ်ပၣ်ဖျိၣ်	စုဟဲန့ၣ်ဂံၢ်ထံး	ဟံၣ်ဖိဃီဖိမတၢ်တဖဉ် ဒီးန့ၢ်ဘဉ် စုဟဲန့ၣ်အံၤလဲၣ်.	ကတီၢ်ခဲအံၤ တလၢဘဉ်တလၢ စုဟဲန့ၣ် အတၢ်ပၣ်ဖျိၣ်
တၢ်မၤဘူးလဲတဖဉ်			တၢ်မၤဘူးလဲတဖဉ်		
နီၢ်ကစၢ်တၢ်ဖဲးတၢ်မၤ			နီၢ်ကစၢ်တၢ်ဖဲးတၢ်မၤ		
ဖိသၣ်တၢ်ဆိၣ်ထွဲ/ဖိသၣ်တၢ်ဆိၣ်ထွဲ လၢကွီၢ်ဘျီၣ်န့ၣ်လီၤ			ဖိသၣ်တၢ်ဆိၣ်ထွဲ/ဖိသၣ်တၢ်ဆိၣ်ထွဲ လၢကွီၢ်ဘျီၣ်န့ၣ်လီၤ		
ပှၤဂ့ၢ်ဝိတၢ်ဘဉ်တၢ်ဘၢ			ပှၤဂ့ၢ်ဝိတၢ်ဘဉ်တၢ်ဘၢ		
တၢ်ဘျၢလီၤပၣ်စု/စုအုၣ်			တၢ်ဘျၢလီၤပၣ်စု/စုအုၣ်		
မ့ၢ်တုၣ်ပုၢ်လဲ/စုနီၤဖးတဖဉ်			မ့ၢ်တုၣ်ပုၢ်လဲ/စုနီၤဖးတဖဉ်		
စုဖံး/တၢ်ကဲခါၣ်စးစု			စုဖံး/တၢ်ကဲခါၣ်စးစု		
တၢ်ဒီးလဲစုဟဲန့ၣ်			တၢ်ဒီးလဲစုဟဲန့ၣ်		
ကလုၣ်ဒုၣ်စုဟဲန့ၣ်			ကလုၣ်ဒုၣ်စုဟဲန့ၣ်		
စုဆိၣ်ထွဲလၢတၢ်မၤတအိၣ်			စုဆိၣ်ထွဲလၢတၢ်မၤတအိၣ်		
ပှၤမၤတၢ်ဖိစုအိၣ်လိး			ပှၤမၤတၢ်ဖိစုအိၣ်လိး		
အဂၤ - _____			အဂၤ - _____		

တၢ်နီၤဖး ယဲၢ် - ဟံၣ်ဖိဃီဖိတၢ်စုလီၢ်ခိၣ်ခိၣ်တဖဉ် (ကွဲးရဲၣ်လီၤ တၢ်စုလီၢ်ခိၣ်ခိၣ်လၢ ဟံၣ်ဖိဃီဖိကိးဂၤအဂီၢ်) တၢ်နီၤဖးအံၤ တၢ်တလိၣ်ဘဉ်အိၤလၢ NHSC မုတမုာ် MSLRP ကသံဉ်ဒားတဖဉ်အဂီၢ်ဘဉ်					
တၢ်စုလီၢ်ခိၣ်ခိၣ် ဂံၢ်ထံး	ဟံၣ်ဖိဃီဖိမတၢ်တဂၤ အိၣ်ဒီး တၢ်စုလီၢ်ခိၣ်ခိၣ် အံၤလဲၣ်.	ကတီၢ်ခဲအံၤ တၢ်စုလီၢ်ခိၣ်ခိၣ် အလုၢ်အပှၤ	တၢ်စုလီၢ်ခိၣ်ခိၣ် ဂံၢ်ထံး	ဟံၣ်ဖိဃီဖိမတၢ်တဂၤ အိၣ်ဒီး တၢ်စုလီၢ်ခိၣ်ခိၣ် အံၤလဲၣ်.	ကတီၢ်ခဲအံၤ တၢ်စုလီၢ်ခိၣ်ခိၣ် အလုၢ်အပှၤ
တၢ်ထၢန့ၣ်လီၤစု စရိ			တၢ်စုလီၢ်ခိၣ်ခိၣ် (ဟံၣ်) အလုၢ်အပှၤ		
တၢ်ထၢန့ၣ်လီၤစု စရိ နီၣ်ဂံၢ် ၂			တၢ်စုလီၢ်ခိၣ်ခိၣ် နီၣ်ဂံၢ် ၂ အလုၢ်အပှၤ		
တၢ်ပၤယၢၣ်စု စရိ			သိလ့ၣ် (ဂံၢ်ခိၣ်ထံး) အလုၢ်အပှၤ		
တၢ်ပၤယၢၣ်စု စရိ နီၣ်ဂံၢ် ၂			သိလ့ၣ် နီၣ်ဂံၢ် ၂ အလုၢ်အပှၤ		

CD's/ Money Market			မီးတီပူး /ATV/ရုံ/ဟံင်သိလှိုင်		
401k/403B/IRA/အိန်ဘုံးလာမူဒါစု			သးသမ္မတင်အုင်ကီ (တင်ဒီးနုင်အလုင်အပူလာ တင်ပတုင်တင်အုင်ကီ)		
ပနံင်စုပင်ဖိုင်/Bonds (စုအုင်)/Annuity (တနံင်တဘျီစုဒီးနုင်)			အဂါ - _____		
HSA/ FSA			အဂါ - _____		
<p>ဒီဖျိတင်ဆဲးလီမံးလာလင်အံးနုင်, ယဟံင်တင်အုင်အီလာ တင်ဂုင်တင်ကျီလာ ယပင်ဖျါထီင်အီမဲ လံင်ပတံထီင်အပူအံး ဒီးလာ လံင်တင်ဆုာဃုင်အပူအံး မုင်တင်လာအဘုင်နုင်လီ။</p> <p>ပုလာအိန်ဒီးမူဒါ ဆဲးလီမံး _____ မုင်နံးမုင်သီ _____</p> <p>မါဝါဆဲးလီမံး _____ မုင်နံးမုင်သီ _____</p>					

ဆုာကုာအီဆူ - **Spectrum Health**
Attn: Financial Counseling
 100 Michigan
 Grand Rapids, MI 49503

_____ တင်ဟံင်တင်ခိတင်သွဲ အလံင်တကွိုင်ဒီအလီင်ခံကတင်
 _____ စုတားတင်ပင်ဖျါ သါလာ လါတင်မပုးအီ
 _____ စုဟဲနုင် အတင်အုင်ကီ သါလာ (စုဟဲနုင် လံင်ဖိုတင်, အဂါတဖုင်)

_____ ကတိင်ခဲအံး တင်ဘျါလီစု ခဲလင်အတင်ပင်ဖျါ
 _____ ဆုင်ချတင်ဆါတင်/တင်ဂုင်လိင်, မုင်အိန်
 _____ စုဟဲနုင်မုင်တအိန်ဒီး, ပုဆီင်ထွဲမါတင်ဖိ အလံင်ပရါတဘုင်